

ထိတွေ့ဆက်ဆံမှုရှိခဲ့သူများအား ခြေရာခံသည့် ဖုန်းခေါ်ဆိုမှုတွင် ကျွန်ုပ်အား မည်သည်တို့ကို စစ်ဆေးမေးမြန်းသွားမည်နည်း။

ထိတွေ့ဆက်ဆံမှုရှိခဲ့သူများအား ခြေရာခံသည့် ဖုန်းခေါ်ဆိုမှုအား ဖြေကြားရာတွင် ကျွန်ုပ်တို့အနေနှင့် သင့်အား အန္တရာယ်ကင်းစိတ်ချရမှု ရှိစေလိုပါသည်။ ထို့ပြင် မျှော်လင့်ထားရမည့် မေးခွန်းများနှင့်ပတ်သက်ပြီး သင့်အား သိရှိထားစေလိုပါသည်။ အကယ်၍ သင်သည် COVID-19 ရှိသည့် တစ်စုံတစ်ဦးဖြင့် အနီးကပ် ထိတွေ့ဆက်ဆံမှုရှိခဲ့လျှင် ထိတွေ့ဆက်ဆံမှုရှိခဲ့သူများအား ခြေရာခံသည့်သူတစ်ဦးသည် သင့်ထံသို့ ဖုန်းဖြင့် ဆက်သွယ်လာမည်ဖြစ်သည်။ ၎င်းတို့သည် ဒေသခံ သို့မဟုတ် မျိုးနွယ်စုဆိုင်ရာ လူထု ကျန်းမာရေး အာဏာပိုင်တစ်ခုခု ဖြစ်ကြောင်း သင့်ထံသို့ ပြောပြမည်ဖြစ်သည်။ ဤခေါ်ဆိုမှုသည် အလိုအလျောက် အသံသွင်းထားသော ခေါ်ဆိုမှုတစ်ခု မဟုတ်ပေ။ သင်သည် တကယ့်အစစ်အမှန် လူတစ်ဦးနှင့် စကားပြောဆိုရမည် ဖြစ်သည်။

ထိတွေ့ဆက်ဆံမှုရှိခဲ့သူများအား ခြေရာခံသည့်သူသည် သင့်ထံသို့ အောက်ပါတို့အား မေးမြန်းမည် ဖြစ်သည် -

- ✓ အင်္ဂလိပ်ဘာသာစကားမဟုတ်သည့် အခြားသော ဘာသာစကားတစ်ခုအတွက် ဘာသာပြန်ဆိုပေးမည့် စကားပြန်တစ်ဦးအား သင် လိုအပ်ခြင်း ရှိမရှိ
- ✓ သင်၏အမည်၊ မွေးနေ့ နှင့် သင် နေထိုင်ရာနေရာ
- ✓ သင့်တွင် COVID-19 ရောဂါလက္ခဏာများ တစ်စုံတစ်ရာ ရှိမရှိ
- ✓ သင် နေထိုင်ဖို့အတွက် နေရာတစ်ခု လိုအပ်ခြင်း ရှိမရှိ
- ✓ သင် နေအိမ်၌သာ နေထိုင်နိုင်ဖို့ အထောက်အကူဖြစ်စေရန်အတွက် ဘာအစားအစာ သို့မဟုတ် အခြားသော အရာများအား သင် လိုအပ်ခြင်း ရှိမရှိ
- ✓ သင်၏ ရောဂါလက္ခဏာများ နှင့် လိုအပ်ချက်များအား စောင့်ကြည့်ကြပ်မတ်ပေးနိုင်ရန်အတွက် သင့်ထံသို့ ၎င်းတို့မှ နေ့စဉ် ခေါ်ဆိုဆက်သွယ်နိုင်ခြင်း ရှိမရှိ
- ✓ သင်၏ မျိုးနွယ်၊ တိုင်းရင်းသား၊ ဘာသာစကား နှင့် မသန်စွမ်းမှုဆိုင်ရာ အချက်အလက်များ။



ထိတွေ့ဆက်ဆံမှုရှိခဲ့သူများအား ခြေရာခံသည့်သူ တစ်ဦးသည် သင်၏ အောက်ပါအချက်အလက်များကို မည်သည့်အခါမျှ မေးမြန်းမဟုတ်ပေ -

- ✗ လူမှုဖူလုံရေးနံပါတ်
- ✗ ဘဏ်အကောင့် သို့မဟုတ် ခရစ်ဒစ်ကတ်နံပါတ်
- ✗ ရွှေ့ပြောင်းနေထိုင်မှု လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အခြေအနေ။

ခေါ်ဆိုသူသည် အောက်ပါတို့ကို ဆောင်ရွက်မည်မဟုတ်ပေ -

- ✗ ဤဝန်ဆောင်မှုအတွက် သင် ပေးချေမှုပြုလုပ်ရန် လိုအပ်မည်ဟု ပြောဆိုခြင်း၊ သို့မဟုတ်
- ✗ အကယ်၍ သင်သည် ထိတွေ့ဆက်ဆံမှုရှိခဲ့သူများအား ခြေရာခံသည့်သူထံသို့ စကားပြောဆိုခြင်းမပြုလျှင် သင် သို့မဟုတ် သင့်မိသားစုအား ထောင်ထဲပို့ပစ်မည်ဟု ခြိမ်းခြောက်ခြင်း။

အကယ်၍ လိမ်လည်မှုဖြစ်သည်ဟု သင် သံသယရှိလျှင် ဖုန်းအား ချုပ်စိတ်လိုက်ပါ။

အဆိုပါ ဖုန်းနံပါတ်မှလာသည့် အခြားသော ဖုန်းခေါ်ဆိုမှုများ မှန်သမျှအား ဖြေကြားခြင်း မပြုပါနှင့်။

Federal Trade Commission (ဖယ်ဒရယ် ကုန်သွယ်ရေး ကော်မရှင်) ထံ အွန်လိုင်းပေါ် www.consumer.ftc.gov သို့ ဝင်ရောက်ကြည့်ရှုခြင်းအားဖြင့် အဆိုပါအခြေအနေအား တိုင်ကြားမှုပြုပြီး၊ လိမ်လည်မှုများအား ရှောင်ရှားရန် အကြံပြုချက်များအား လေ့လာကြည့်ရှုလိုက်ပါ။

သင့်အနေနှင့် အလိမ်အညာများနှင့်ပတ်သက်ပြီး လေ့လာသိရှိထားရန်၊ နှင့် ဖြစ်ရပ်အခြေအနေအား တိုင်ကြားရန်အတွက် Oregon Department of Justice (Oregon တရားဗျူဟာရေးဌာန) ထံ အွန်လိုင်းပေါ် www.OregonConsumer.gov သို့လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။



Oregon | ဖုန်းဖြေကြားမှု ဆောင်ရွက်လိုက်ကြရအောင်။

မသန်စွမ်းသူမား သို့ မဟုတ် အင်္ဂလိပ် ဘာသာစကားထက်ဆိုင်လျှင် အခြားသော ဘာသာစကားတစ်ခုအား ပြောဆိုသူမား အစရှိ သူတို့အတွက် OHA သည် အခြားသော ဘာသာစကားမားဖြင့် ရေးသားထားသော၊ စာလုံးအကြီးဖြင့် ပုံနှိပ်ထားသော၊ မ က်မမြင်စာဖြင့် ရေးသားထားသော သို့ မဟုတ် သင် နှစ်သက်ရာ ဖောမတ်ပုံစံ တစ်ခုဖြင့် ပြု လုပ်ထားသော အစရှိ သည် ရွေးခယ်စရာ ဖောမတ်ပုံစံ မားဖြင့် စာရွက်စာတမ်းမားကို ထောက်ပံ့ ပေးနိုင်ပါသည်။ Mavel Morales ထံ 1-844-882-7889 ၊ 711 TTY သို့ မဟုတ် OHA.ADAModifications@dhsosha.state.or.us သို့ ဆက်သွယ်ပါ။

